

ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဆင့် (၈) ဆင့်

ကျယ်ပြန့်သောရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးသုတေသနစာတမ်းများ အပေါ် အခြေခံ၍ နိုင်ငံစီနိုင်ငံမှ လူပေါင်း ၈၀၀ ခန့် ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသုတေသန တစ်ခုကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသုတေသန စာတမ်းများတွင် ဒေသအတွင်းရှိ ကျွမ်းကျင်သူများအနေဖြင့် ပို၍ များပြားသော လူထုကို အကျိုးရှိစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ တွင် ကျင့်သုံးသင့်သည့် အဆင့် (၈) ဆင့်ကိုဖော်ပြထားပါသည်။

လူထု အစီအစဉ်ဖြင့် အစပြုပါ။

၈ ဖွံ့ဖြိုးရေးပြုလုပ်ရာတွင် လူ့အခွင့်အရေးအခြေပြုပုံစံနှင့် အမြဲတမ်း ချဉ်းကပ်ပါ။

“လူတစ်ဦးတစ်ယောက်၏ အခွင့်အရေးကို အလေးထားမှ ဆင်းရဲနွမ်းပါးမှုများ ပပျောက်မည်ဖြစ်သည်။”

၇၁ ရာခိုင်နှုန်းသော လူထုသည် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အကျိုးအမြတ်ကို တိုင်းတာရာတွင် အရေးကြီးဆုံးသော တိုင်းတာမှုပုံစံများမှာ အသက်ရှင်နေထိုင်မှု အရည်အသွေး တိုးတက်လာခြင်းနှင့် လူ့အခွင့်အရေးကို ကာကွယ်ခြင်း၊ အလေးထားခြင်းဖြစ်သည်ဟု နားလည်ထားကြသည်။

“စီမံကိန်းပြုလုပ်ရာတွင် အစိုးရဌာနဆိုင်ရာများ သာမက အကျိုးရလဒ် တိုက်ရိုက်ခံစားမည့် ရပ်ရွာနေ လူထုများ၏ အမြင်များကို အခြေခံ၍ ဆွေးနွေးညှိနှိုင်းပါ။”

၇ မည်သည့် ထိခိုက်မှုဖြစ်စေသည့် အကြောင်းအရင်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေပါ။


“အစိုးရဌာန များသည် နေရာတိုင်းတွင် မြေကြီးများကို တူးခွင့်ရရှိခြင်းသည် ဖွံ့ဖြိုးရေး ဖြစ်သည်ဟု ထင်မြင်နေကြသည်။ လက်ရှိ ထိုကဲ့သို့လုပ်နေခြင်းသည် ဖွံ့ဖြိုးရေး မဖြစ်ဘဲ မိမိဒေသနှင့် လူထုများကို တစ်ဖက်ခြမ်း သတ်ဖြတ်နေခြင်းဖြစ်သည်။”

၇၉ ရာခိုင်နှုန်းသော လူထုသည် စီမံကိန်းနှင့် ပတ်သက်သည့် မကျေနပ်ချက်များကို မည်သို့ တိုင်ကြားရမည်ကို မသိသေးပါ။

၈၁ ရာခိုင်နှုန်းသော လူထုများသည် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အကြံပြုနိုင်သည့် အခွင့်အရေးများ တစ်ခါမျှ မရခဲ့ပါ။

အမှန်တကယ်ပါဝင်မည့် သူများ၏ အနောက်အယုက် အခက်အခဲများကို ဖော်ထုတ်ပါ။

“ကောင်းသော ဆွေးနွေးညှိနှိုင်းခြင်း တွင် စစ်သားများ မပါသင့်ပါ။ ညှိနှိုင်း ဆွေးနွေးမည့် သူများကို ဆွေးနွေးမည့် သတင်း အချက်အလက်များ ကြိုတင် ဖတ်ရှု စေပြီး လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်သည့် အခွင့်အရေးရှိသင့် သည်။”



၆၂ ရာခိုင်နှုန်းသော လူထုများသည် အကြမ်းဖက်မှု၊ အကြပ်ကိုင်မှုများ ဖြင့် ဆွေးနွေးညှိနှိုင်းခြင်း များမှ အတင်းအကြပ် ဖယ်ထုတ်ခြင်းခံ နေရသည်။

၅၂ ရာခိုင်နှုန်းသော လူထုများသည် စီမံကိန်း ဆိုသည့်မှာ တစ်ဦးပိုင် လုပ်ငန်း၊ ကုမ္ပဏီများကိုသာ အကျိုးပြုသည်ဟု ယုံကြည် ထားကြသည်။

၆ လူ့အခွင့်အရေးကို လက်ကိုင်စွဲသည့် စီမံကိန်း ဒီဇိုင်းများ ပြုလုပ်ပါ။

“ရေရှည် တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်ကို ထိခိုက်မှုမရှိစေသော ဖွံ့ဖြိုးရေး စီမံကိန်း ကို တည် ဆောက်ပါ။”

၆ ရပ်ရွာအခြေပြု စောင့်ကြည့်ရေး လုပ်ငန်းမှ သတင်း အချက်အလက်များ ထိရောက်စွာ လက်တွေ့အသုံးပြုပါ။

“ရပ်ရွာလူထုအခွင့်အရေးများကို အလွှာစားပြုသော ကုမ္ပဏီများနှင့် ပတ်ဝန်းကျင်သစ်သမားဖြစ်စေ သည့် ကုမ္ပဏီများကို ဖော်ထုတ်ပြီး ထိုကုမ္ပဏီများကို တရားစွဲဆိုခြင်း ပြုလုပ်ပါ။”

၇၀ ရာခိုင်နှုန်းသော လူထုသည် အလျော်အစားများ အနေဖြင့် ပြန်လည်ရရှိသော်လည်း ထိုရရှိသော အရာများသည် မိမိတို့လိုအပ်နေသည့် လိုအပ်ချက်များကို မပြည့်မီခဲ့ပါ။

၉၄ ရာခိုင်နှုန်းသော လူထုများသည် နိုင်ငံ သို့မဟုတ် ဒေသအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုတစ်ခါမျှ မရှိခဲ့ပါ။

၅ တာဝန်ရှိသူတွေဟာ ပြန်လည်နေရာချထားရေးကို မိမိကိုယ်ပိုင် ဖွံ့ဖြိုးရေးစီမံကိန်း အနေဖြင့် လက်ခံဆောင်ရွက်ပါ။

“တာဝန်ရှိသူတွေဟာ ပြန်လည် ရွှေ့ပြောင်းရေးလိုပြောပေမယ့် ဘယ်တော့မှ ပြန်လည်နေထိုင်ရေး အတွက် မြေယာ ပြင်ဆင်ပေးခဲ့ဘူး။ ငါတို့မလိုချင်တဲ့ငွေကြေးအနည်းငယ် ကိုသာ လျှော့ကြေးအဖြစ်ပေးသည်။”

၄ စီမံကိန်းဒီဇိုင်းသည် ဒေသန္တရဆိုင်ရာ သတင်းအချက်အလက်များ၊ ဗဟုသုတများနှင့် ကိုက်ညီမှုရှိ စေရမည်။

“စီမံကိန်းရေးဆွဲသည့်ဖြစ်စဉ်တွင် စီမံကိန်း၏အကျိုးသက်ရောက်မှုများကို ခံစားရမည့်လူထုများ အမြဲပါဝင်ရမည်။”

INTERNATIONAL ACCOUNTABILITY PROJECT

IAP ၏ Global Advocacy Team Initiative သည် ရပ်ရွာဦးဆောင်မှုသုတေသနစာတမ်းများကို စီမံခန့်ခွဲမှုနှင့် မိမိတို့ရပ်ရွာများကို ဖွံ့ဖြိုးတိုးတက်ရေးက ဘယ်လိုအကောင်အထည် ဖော်လုပ်ဆောင်ပြီး ဘယ်လိုပြီးစီး အောင်မြင်ခဲ့သလဲဆိုတာကို စည်းရုံးလှုံ့ဆော်ဖို့ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အတွေ့အကြုံ ရှိသော ရပ်ရွာစည်းရုံးရေးမှူးများနှင့် အတူတကွ လုပ်ဆောင်ခဲ့ပါသည်။ ထိုကဲ့သို့ စုစည်းထားသော အလုပ်က အစီရင်ခံစာအပြည့်အစုံနှင့်အတူ ဒေသခံ ရှာဖွေတွေ့ရှိချက်များ နှင့် ထောက်ခံချက်များကို ဖွံ့ဖြိုးရေးကို ဘယ်လို လက်တွေ့ကျကျ ပြောင်းလဲစေသလဲဆိုတာကို ဖော်ပြခဲ့သည်။ အစီရင်ခံစာကောက်နုတ်ချက် : bit.ly/backtodevelopment